

မီးသွေး 木炭 / ~ မူလီ 木螺丝, 木螺栓 / ~ အနှစ် (树木) 中心木质, 木心 / ~ အုတ်ကြပ် 木瓦

သစ်သီး နှု၊ <thit thi> 水果; ~ ခြံ 果园 / ~ ဆိုင် 水果店 / ~ ဆွမ်း 送给僧侣吃的水果 / ~ ဖျော်ရေ 果子汁 / ~ ယို 果子酱 / ~ ရည် 果子露 / ~ ဥယျာဉ် 果园

သစ်သီးဖလံ နှု၊ <thit thi: ph-lan> = သစ်သီးဝလံ

သစ်သီးဝလံ နှု၊ <thit thi: w-lan> 瓜果, 同义词有, သစ်သီး

ဖလံ၊ သစ်သီးသစ်လံ

သစ်သော့ နှု၊ <thit thaw'> = သစ်တော်

သစ်သီးသစ်နှံ နှု၊ <thit thi: thit hnan> 果实 (水果和农产品)

သစ်သီးသစ်ဖု နှု၊ <thit thi: thit phu'> 果实和块茎的统称

သစ်သီးသစ်လံ နှု၊ <thit thi: thit lan> = သစ်သီးဝလံ

သစ်သီးသစ်ဥ နှု၊ <thit thi: thit u'> 水果

သစ်သစ် ကဝါ၊ <thit thit> (古) 全部

သစ်သစ်လတ်လတ် ကဝါ၊ <thit thit lat lat> 新鲜地; 崭新; အကျီ အဝတ်အစား ~ ဝတ်ပါ။ 穿上新衣服吧!


သစ်သုတ်ဆေး နှု၊ <thit thout hsei> 清漆

သစ်အကာ နှု၊ <thit a-ka> 边皮板

သစ်အယ် နှု၊ <thit e> 【植】① 板栗 ② 榛子 Castanopsis Indica (Chestnut)

သစ်ဥ/သစ်ဥသစ်ဖု နှု၊ <thit u'/thit u' thit phu'> 【植】块茎, 块根 (如, 木薯、土豆、芋头等)

သဉ္ဇာလီ



သဉ္ဇာလီ နှု၊ <thin za li> 高贵者的宝座

သေဉ်မြေ နှု၊ <thin myei> (古) 吉祥之地

သုဉ်ဖျင်း နှု၊ <thon phyin> 质量低劣的, 劣等的; စပါးအသီးအနှံ ~ သည်။ 稻谷穗粒干瘪。

သုဉ်း I က၊ <thon> 灭亡, 埋没, 没有, 湮灭, 泯灭; ထီး ~ နန်း ~ 王朝灭亡 II နှု၊ <thon> 零

သဉ် ဝါ၊ <dhi'> 用于形容词、动词之后, 相当于“的” = သော / ဗမာစာသင်နေ ~ မခင်အေးအားပြန်တွေ့ရ၏။ 又见到正在学习缅甸语的玛钦埃。

သဉ်ကလောက် ကဝါ၊ <dhi' g-laut> (古) 如此这般地, 如此

သဉ်တိုင်အောင် သါ၊ <dhi' tain aun> (书) ① 用于动词后, 意为“即使是”; သူ့မှာအလုပ်လက်မလည်အောင်များနေ ~ ကျွန်တော့် ကိုလာပြီးကူညီပေးသေးသည်။ 他即使工作很忙还是来帮助我。 ② 用于动词后, 意为“直到...”; ညဉ့်နာရီထိုး ~ စောင့် သော်လည်းသူပြန်မလာချေ။ 我一直等他到晚上九点, 还没

见他回来。

သဉ်နှယ် သါ၊ <dhi' hne> (书) 如同……, 好似……; တရားခံစစ်ဆေး ~ စစ်စစ်ပေါက်ပေါက်မေး၏။ 如同审问犯人一样, 问得很详细。

သဉ်ပမာ သါ၊ <dhi' p-ma> (书) 如同, 象; အရှေ့ကနေဝန်းထွက် ~ ထွန်းလင်းတောက်ပနေသည်။ 象东方升起的太阳光芒四射。

သဉ်ပြင် I နှု၊ <dhi' pyin> 别的, 其他的; ~ လူကိုမေးပါ။ 问别人吧! II သါ၊ <dhi' pyin> 不仅……而且; သူလာ ~ ကူညီ၍လည်းလုပ်ပေးသည်။ 他不仅来了而且还帮助干了活。

သဉ်အတိုင်း သါ၊ <dhi' a-tain> (书) 按……的那样; ဆရာဝန်မှာကြား ~ ဆေးသောက်သည်။ 遵医嘱服药。

သဉ်အနေနှင့်/သဉ်အနေဖြင့် သါ၊ <dhi' a- nei hnin' / dhi' a- nei phyin'> (书) 放在动词后, 意为: 作为……; သူ့ကို ကျေးဇူးတင် ~ စာအုပ်များလက်ဆောင်ပေးလိုက်သည်။ 送一些书给他表示谢意。

သဉ်အနက် သါ၊ <dhi' a-net> 用于动词之后, 意为在……中; ပုစ္ဆာငါးပုဒ်ဖြေ ~ ၂ပုဒ်သာမှန်သည်။ 在五道试题中只答对了两道。

သဉ်အပြင် သါ၊ <dhi' a-pyin> = သဉ်ပြင်

သဉ်အလား သါ၊ <dhi' a-la> 用在动词后, 意为: 象……一样; ငှက်ပျံ ~ ပျံသန်းနိုင်သည်။ 能象鸟一样飞翔。

သဉ်အလျောက် သါ၊ <dhi' a-lyaut> 用于动词后, 意为: 随着……, 或与……相一致; လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတိုးတက်ဖွံ့ဖြိုးလာ ~ လယ်သမားများ ဘဝတနေ့တခြား ချောင်ချီလာသည်။ 随着农业生产发展, 农民的生活日益改善。

သဉ် I နှု၊ <dhe> (合) 与其他名词组成名词, 意为: ……者, 身为……的人; ခရီး ~ လှည့်ခရီး / နှုမ ~ မိမိ / ကုန် ~ 商人 / လင် ~ 丈夫 / မယား ~ 妻子 II နှု၊ <dhi> 这; ~ အခန်းမှာဘယ်သူနေသလဲ။ 谁住这屋子? III ဝါ၊ <dhi> (书) ① 用于名词、代词后, 表主语; သူ ~ အလုပ်သမားတယောက်ဖြစ်သည်။ 他是一个工人。 ② 谓语助词, 表一般陈述语气; ကျွန်တော်မြို့ထဲသွား ~ ။ 我进城了。 / စာကြည့်တိုက်တွင်သူတို့စာဖတ်နေကြ ~ ။ 他们正在图书馆看书。 ③ 与 မှ 连用表示从……; တကျောင်းမှ ~ တကျောင်းသို့လှည့်လည်၏။ 从一个学校转到另一个学校。

သဉ်ကလောက် ကဝါ၊ <dhi' g-laut> = သဉ်ကလောက်

သဉ်ကဲ့သို့ ကဝါ၊ <th- ge' dho'> 照这样; ~ လုပ်ဆောင်ပါ။ 照这样做吧!

သဉ်ကို ဝါ၊ <dhi go> (书) 置动词后, ကို 前面的句子是宾语; သူပြော ~ ကျွန်တော်နားလည်ပါသည်။ 我明白他说的。 口语用 တာကို

သဉ်ဆိုလျှင်ပင် သါ၊ <dhi hso hlin bin> (书) 放在动词后,